

ဓမ္မခန္ဓာ (၇၀) ထွက်ရပ်လမ်းများ (အလ်-မအာရီရ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇၉) သုတ်ဒေသနာ (၄၄)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၀၀}

၁။	မေးသူတစ်ဦးက အတည်ဖြစ်သည့် ဝင့်ကြေးအကြောင်းကို မေး၏။	سَأَلْ سَائِلٌ بِعَذَابٍ وَاقِعٍ ﴿
၂။	ဖုံးကွယ်သူများအတွက် ၎င်းကို ခုခံပေးနိုင်သူ မရှိချေ။	لِلْكَافِرِينَ لَيْسَ لَهُ دَافِعٌ ﴿
၃။	-ဉာဏ်သမာပတ်တက်လမ်းများအား စိုးပိုင်သော ပရမတ်ဘုရားရှင်၏ ထံမှဖြစ်၏။	مِنَ اللَّهِ ذِي الْمَعَارِجِ ﴿
၄။	နိမိတ်ဆောင်များနှင့် ဉာဏ်စဉ်တော်သည် အရှင့်ထံသို့ ဉာဏ်သမာပတ် တက်လှမ်း၏။ ယင်း၏ ကာလတစ်ခုသည် နှစ်ပေါင်း ငါးသောင်း စည်းချိန် ဖြစ်၏။ ^{၁၀၀၀}	تَعْرِجُ الْمَلَائِكَةُ وَالرُّوحُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ ﴿
၅။		فَاصْبِرْ صَبْرًا جَمِيلًا ﴿

(၁၀၀၀) နိမိတ်ဆောင်များ ဆိုသည်မှာ လူသားစင်စစ်များဖြစ်၍ (၂:၃၀) ဉာဏ်စဉ် ဆိုသည်မှာလည်း လူသား ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များကို ခေါ်ဆိုကြောင်း (၆၆:၁၂) ရှင်းပြခဲ့ပြီး ဖြစ်သည်။ လူသားသည် မိမိအား ဖြစ်တည်စေသော အရှင်အား ရုပ်ခန္ဓာ၊ နာမ်ခန္ဓာအားဖြင့် ဖူးတွေ့သိမြင်နိုင်စွမ်း မရှိချေ။ ဉာဏ်ခန္ဓာ သို့မဟုတ် ဉာဏ်သမာပတ်ဝင်စား၍သာ သိရှိနိုင်ပေသည်။ ထို့ကြောင့် ဤသုတ်တော်တွင် လူသားစင်စစ်ဖြစ်၍ ဉာဏ်စဉ် အရာ၌ ကျင့်ကြံအားထုတ် ရင့်သန်သော ပုဂ္ဂိုလ်များသည် ပရမတ်ဘုရားရှင်ထံသို့ ဉာဏ်စဉ်ဆိုက်ရောက်ခွင့်များ ရှိသည်ဟု ဆိုထားခြင်း ဖြစ်ပေသည်။ အရှင်သည် ဉာဏ်စဉ်ပေါက်မြောက်အောင်မြင်ရာ နည်းလမ်းများ၏ ရင်းမြစ်ဖြစ်ကြောင်း သုတ်တော် (၃)တွင်လည်း အတိအကျ ဆိုထားခဲ့ပြီး ဖြစ်ပေသည်။ ဤသုတ်တော်မှ “တစ်နေ့၌ နှစ်ပေါင်း ငါးသောင်း စည်းချိန် (အတိုင်းအတာ) ဖြစ်၏” ဆိုသည်မှာ ပမာပေးခြင်း ဖြစ်၍- (၁) ဉာဏပလရင့်သန်သော လူသားများ အတွင်းတွင်မှ ဉာဏ်စဉ်အမြင့်ဆုံးကို ဆွတ်ခူးနိုင်သော လူသား ဉာဏ်စဉ်ဆောင် (ရုဂ္ဂလ်၊ နဗီ)များ၏ သိမြင် နိုင်အားမှာ သာမန်လူသားတို့၏ မျိုးစဉ်မျိုးဆက် နှစ်ပေါင်း ငါးသောင်း သမိုင်းကို သိသည်နှင့် ညီသည်ဟု ဖြစ်ပေသည်။ ပို၍ ရှင်းလင်းစွာ ဆိုရလျှင် လူသား ဉာဏ်စဉ်ဆောင်၏ ဖျတ်ကန် အတွေးတစ်ချက်သည် သာမန်လူသားတို့ နှစ်ပေါင်း ငါးသောင်း (မမြင်နိုင်လောက်အောင်) တွေးသည်ထက် ပို၍ သိမြင်နိုင်သည်ဟု ဖြစ်ပေသည်။ ထိုအချက်ကို သုတ်တော် (၅)ပါ “ထည်ဝါခန့်ညားသော သီးခံခြင်းဖြင့် သီးခံလော့” ဟူသော ဝါကျက ထောက်ပြထားပေသည်။ သာမန်လူသားတို့၏ အသိသည် ဉာဏ်စဉ်ဆောင်နှင့် နှိုင်းယှဉ်လျှင် လူမမယ် ကလေးတစ်ဦး၏ အသိနှင့် ပညာရှင်ကြီးတစ်ဦး၏ အသိ ကဲ့သို့ ကွာခြားနေပေသည်။ သို့ဖြစ်၍- သာမန်လူသားတို့အား ပြောဆို ဆက်ဆံရာတွင် လူမမယ်ကလေးကို ဆက်ဆံရသကဲ့သို့ လူကြီးပီသသော သီးခံခြင်းဖြင့် သီးခံရန် သတိပေါ်ပေးထားခြင်း ဖြစ်ပေသည်။ (၂) အာရ်ဗီစကားလုံး **ယောင်းမ်** ဆိုသည်မှာ မြန်မာများ နားလည်ထားသော တစ်နေ့တာကို ခေါ်ဆိုခြင်း မဟုတ်ကြောင်းကို ရှင်းပြထားပေသည်။ **ယောင်းမ်** ဆိုသည်မှာ ကာလကို ခေါ်၍ ထို**ယောင်းမ်**ဟူသော ကာလသည် နှစ်ပေါင်း ထောင်နှင့်ချီ၍လည်း ဖြစ်နိုင်သည် နှစ်ပေါင်း ငါးသောင်းလည်း ဖြစ်နိုင်သည်ဟူသော သာမန်နားလည်နိုင်မှုထက် ပိုမိုသော ကာလ အပိုင်းအခြားကို ခေါ်ဆိုခြင်း ဖြစ်ကြောင်းကို ရှင်းလင်းခြင်း ဖြစ်ပေသည်။ (၂:၄၇၊ ၅၂၊ ၇၀:၄)။ အထူးသဖြင့် ၁၄:၅၊ ၄၅:၁၄၊ ၃၂:၄ တို့အတွက် လူသားတို့ နေထိုင်ရာ ပရုဏ်ရှိ စကြာဝဠာအား **ယောင်းမ်** ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေသည် ဟု ဆိုခြင်းမှာ- ခရစ်ယာန် သမ္မာကျမ်းစာမှ ဆိုသော နေ့ရက် ခြောက်ရက်နှင့် ဖြစ်တည်စေကာ ခုနစ်ရက်မြောက်နေ့၌ ဘုရားသခင်သည် နားနေတော်မူ၏။ ဆိုသော ဒေသနာ ကဲ့သို့ မဟုတ်ကြောင်းကို ထင်ရှားပေါ်လွင်စေရန် ရှင်းပြထားခြင်း ဖြစ်ပေသည်။

	သို့ဖြစ်၍ အမြင်လှသော သည်းခံခြင်းဖြင့် သည်ခံလော့။
၆။	<p style="text-align: right;">﴿إِنَّهُمْ يَرَوْنَهُ بَعِيدًا﴾</p> <p>သူတို့မူကား ၎င်းကို နောက်ကျလွန်းသည်ဟု မြင်ကြ၏။</p>
၇။	<p style="text-align: right;">﴿وَنَرَاهُ قَرِيبًا﴾</p> <p>ငါအရှင်သည် ၎င်းကို နီးကပ်စွာ မြင်နေ၏။</p>
၈။ ☆ ၅၅:၃၇	<p style="text-align: right;">﴿يَوْمَ تَكُونُ السَّمَاءُ كَالْمُهْلِ﴾</p> <p>ကောင်းကင်ယံသည် ကြေးနီရည် ကဲ့သို့ ဖြစ်သော နေ့ကာလ။[☆]</p>
၉။	<p style="text-align: right;">﴿وَتَكُونُ الْجِبَالُ كَالْعِهْنِ﴾</p> <p>တောင်တန်းများသည် ဝါဂွမ်းဖတ်ကဲ့သို့ ဖြစ်၍-</p>
၁၀။	<p style="text-align: right;">﴿وَلَا يَسْأَلُ حَمِيمٌ حَمِيمًا﴾</p> <p>နွေးထွေးခံရသူက နွေးထွေးမှုပေးသူကို သတင်းမမေးဘဲ-</p>
၁၁။	<p style="text-align: right;">﴿يُبْصِرُوَنَهُمْ يَوْمَ الْمُجْرِمِ لَوْ يَفْتَدِي مِنْ عَذَابٍ يَوْمَئِذٍ بِبَنِيهِ﴾</p> <p>သူတို့ကို မြင်နေစေ၏။ ရာဇဝတ်ကောင်သည် ထိုနေ့ကာလ၏ ဝင့်ကြွေးမှ သားသမီးမှတစ်ဆင့် လျှော်ပေးလိုသည်မှာ-</p>
၁၂။	<p style="text-align: right;">﴿وَصَاحِبَتِهِ وَأَخِيهِ﴾</p> <p>သူ၏ ပေါင်းဖော်သင်းဘက်များ၊ သူ၏ သားချင်းများ-</p>
၁၃။	<p style="text-align: right;">﴿وَفَصِيلَتِهِ الَّتِي تُؤْوِيهِ﴾</p> <p>ယုတ်စွ သူတို့အား ရှင်းလင်းပြတ်သားစွာ ခိုလှုံခွင့်ပေးခဲ့သူများ-</p>
၁၄။	<p style="text-align: right;">﴿وَمَنْ فِي الْأَرْضِ جَمِيعًا ثُمَّ يُنْجِيهِ﴾</p> <p>မြေကမ္ဘာမှ အားလုံးကို ဖြစ်၍၊ ထို့နောက် လွတ်မြောက်လိုကြ၏။</p>
၁၅။	<p style="text-align: right;">﴿كَلَّا إِنَّهَا لَأَنْظَى﴾</p> <p>အမှန်မှာ၊ ယင်းသည် မီးတောက်မီးလျှံသာ ဖြစ်၍၊</p>
၁၆။	<p style="text-align: right;">﴿نَزَاعَةً لِّلشَّوْىِ﴾</p> <p>လောင်မြိုက်ခြင်းမှ ဖယ်ပေးစေလျက်-</p>
၁၇။	<p style="text-align: right;">﴿تَدْعُو مَنْ أَدْبَرَ وَتَوَلَّى﴾</p> <p>ဖိတ်ခေါ်နေသည်မှ -နောက်ခံဖြင့် ဦးလှည့်သွားသူ-</p>
၁၈။	<p style="text-align: right;">﴿وَجَمَعَ فَأَوْعَى﴾</p> <p>စုဆောင်း၊ ဒိပ်သွပ်ထားသူအား ဖြစ်၏။^{၁၀၈၀}</p>
၁၉။	<p style="text-align: right;">﴿إِنَّ الْإِنْسَانَ خُلِقَ هَلُوعًا﴾</p>

(၁၀၈၀) ဥစ္စာပစ္စည်းအား မလှူမဒါန်း စုဆောင်း သိုလှောင်ထားသူကို ဆိုလိုပေသည်။

	ကေနပ်ပင် လူသားကို မမြို့သိပ်နိုင်သော သဘာဝဖြင့် ဖြစ်တည်ပေးထား၏။
၂၀။	إِذَا مَسَّهُ الشَّرُّ جَزُوعًا ﴿٢٠﴾ ဆိုးကျိုး ထိသက်သောအခါ ဒဏ်ခံနိုင်ခြင်း မရှိချေ။
၂၁။	وَإِذَا مَسَّهُ الْخَيْرُ مَنُوعًا ﴿٢١﴾ ကောင်းကျိုး ထိသက်သောအခါ ဖက်ကပ်ထား၏။
၂၂။ ☆ ၂:၃	إِلَّا الْمُصَلِّينَ ﴿٢٢﴾ မေတ္တာဓိဋ္ဌာန်ပြုသူတို့မှာ* ထိုမှကင်း၍-
၂၃။	الَّذِينَ هُمْ عَلَى صَلَاتِهِمْ دَائِمُونَ ﴿٢٣﴾ ထိုသူတို့သည် အစဉ် သူတို့၏ မေတ္တာဓိဋ္ဌာန်၌ ရှိကြ၏။
၂၄။	وَالَّذِينَ فِي أَمْوَالِهِمْ حَقٌّ مَّعْلُومٌ ﴿٢٤﴾ သူတို့သည် သူတို့၏ ဥစ္စာပစ္စည်းအား မှန်ကန်စွာ သိလာနိုင်လျက်-
၂၅။	لِلسَّائِلِ وَالْمَحْرُومِ ﴿٢٥﴾ တောင်းခံရသူနှင့် တားမြစ်ပိတ်ဆို့ခံရသူတို့အတွက် ဖြစ်စေ၏။
၂၆။ ☆ ၁:၄	وَالَّذِينَ يُصَدِّقُونَ بِيَوْمِ الدِّينِ ﴿٢٦﴾ သူတို့သည် စီရင်မိန့်ချမည့် နေ့ကာလအား* ပြောဆိုမှန်စွာလက်ခံကြ၏။
၂၇။	وَالَّذِينَ هُمْ مِنْ عَذَابِ رَبِّهِمْ مُشْفِقُونَ ﴿٢٧﴾ ကံကြမ္မာရှင်၏ နိယာမ ဝင့်ကြွေးကို စိုးထိတ်သောသူတို့ ဖြစ်ကြ၏။
၂၈။	إِنَّ عَذَابَ رَبِّهِمْ غَيْرُ مَأْمُونٍ ﴿٢٨﴾ ကံကြမ္မာရှင်၏ နိယာမ ဝင့်ကြွေးမှ ကင်းသည်ဟု ယုံကြည်စိတ်ချနိုင်ရာ မရှိချေ။
၂၉။	وَالَّذِينَ هُمْ لِأُفْوَجِهِمْ حَافِظُونَ ﴿٢٩﴾ သူတို့သည် အရှက်အင်္ဂါများကို စောင့်ထိန်းကြသည်မှာ-
၃၀။	إِلَّا عَلَىٰ أَرْوَاجِهِمْ أَوْ مَا مَلَكَتْ أَيْمَانُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ ﴿٣٠﴾ သူတို့၏ အိမ်ထောင်ဘက်များ၊ သူတို့အတွက် အပြစ်တင်မသင့်သော သူတို့၏ လက်အောက် သြဇာခံများမှအပ ဖြစ်၏။
၃၁။	فَمَنْ ابْتَغَىٰ وَرَاءَ ذَلِكَ فَأُولَٰئِكَ هُمُ الْعَادُونَ ﴿٣١﴾ ဤထက် နောက်ကွယ်ကို ရှာဖွေသူ၊ သူတို့သည် စည်းဖောက်သူများ ဖြစ်ကြ၏။
၃၂။	وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ ﴿٣٢﴾ သူတို့အား ယုံကြည်စွာအပ်နှံမှုနှင့် သူတို့၏ ပဋိညာဉ်ကို ထိန်းကျောင်းသော သူများ ဖြစ်၏။
၃၃။	وَالَّذِينَ هُمْ بِشَهَادَاتِهِمْ قَائِمُونَ ﴿٣٣﴾ သူတို့၏ သက်သေခံချက်ဖြင့် ခိုင်မာစွာရပ်တည်သော သူများ ဖြစ်၏။

၃၄။	<p style="text-align: right;">وَالَّذِينَ هُمْ عَلَى صَلَاتِهِمْ يُحَافِظُونَ ﴿۳۴﴾</p> <p>သူတို့၏ မေတ္တာဓိဋ္ဌာန်ကို စောင့်ထိန်းသော သူများ ဖြစ်ကြ၏။</p>
၃၅။	<p style="text-align: right;">أُولَٰئِكَ فِي جَنَّاتٍ مُّكْرَمُونَ ﴿۳۵﴾</p> <p>သူတို့သည် ဥယျာဉ်များ၌ ဘိသိက်မြောက်ခံရလတ္တံ့။</p>
၃၆။	<p style="text-align: right;">فَمَالِ الَّذِينَ كَفَرُوا قِبَلَكَ مُهْطِعِينَ ﴿۳۶﴾</p> <p>ဖိုးကွယ်သော သူတို့သည် ပြာပြာသလဲ သင့်ထံသို့ ရှေ့ရှုလာကြသည်မှာ မည်သို့ကြောင့်နည်း-</p>
၃၇။	<p style="text-align: right;">عَنِ الْيَمِينِ وَعَنِ الشِّمَالِ عِزِينَ ﴿۳۷﴾</p> <p>လက်ယာမှ လက်ဝဲမှ အုပ်စုကွဲများ ဖြစ်ကြ၏။</p>
၃၈။	<p style="text-align: right;">أَيُّطْمَعُ كُلُّ امْرِئٍ مِّنْهُمْ أَنْ يُدْخَلَ جَنَّةَ نَعِيمٍ ﴿۳۸﴾</p> <p>သူတို့အနက်မှ တစ်ဦးချင်းစီက ဂုဏ်ရှိသော ဥယျာဉ်တော်သို့ ဝင်ရမည်ဟု မျှော်လင့်နေကြသလော။</p>
၃၉။	<p style="text-align: right;">كَلَّا إِنَّا خَلَقْنَاهُمْ مِّمَّا يَعْلَمُونَ ﴿۳۹﴾</p> <p>ထိုသို့မဟုတ်။ ငါသည် သူတို့အား သူတို့ သိသော ဝတ္ထုမှ ဖြစ်တည်စေခဲ့၏။</p>
၄၀။	<p style="text-align: right;">فَلَا أَقْسِمُ بِرَبِّ الْمَشَارِقِ وَالْمَغَارِبِ إِنَّا لَقَادِرُونَ ﴿۴۰﴾</p> <p>အမှန်မှာ- နေထွက်ရာများ နေဝင်ရာများ၏ ကံကြမ္မာရှင် ငါ တိုင်တည်၏။ ငါသည် စည်းချိန်ချမှတ်တော်မူ၏။</p>
၄၁။ ၉၆ နိုး	<p style="text-align: right;">عَلَىٰ أَنْ نُبَدِّلَ خَيْرًا مِّنْهُمْ وَمَا نَحْنُ بِمَسْبُوقِينَ ﴿۴۱﴾</p> <p>ငါသည် သူတို့ထက် ပို၍ ကောင်းသော သူများနှင့် လွှဲပြောင်းပစ်နိုင်၏။ ငါ့အား လွန်ဆန်၍ မရချေ။</p>
၄၂။	<p style="text-align: right;">فَذَرَهُمْ يَخْوْضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوعَدُونَ ﴿۴۲﴾</p> <p>သို့ဖြစ်၍ ဆုံတွေ့ရမည်ဟု ကတိထားသော နေ့ထိတိုင်- သူတို့အား ဟာသ ပြက်လုံးထုတ်နေခြင်း၌ ချန်ထားခဲ့လော့။</p>
၄၃။	<p style="text-align: right;">يَوْمَ يَخْرُجُونَ مِنَ الْأَجْدَاثِ سِرَاعًا كَأَنَّهُمْ إِلَىٰ نُصُبٍ يُوفِصُونَ ﴿۴۳﴾</p> <p>ထိုနေ့ကာလ၌ သူတို့သည် အလျင်စလို အကိုးထိုး သကဲ့သို့၊ သင်းချိုင်းဂူများမှ သုတ်ခြေတင် ထွက်လာကြလိမ့်မည်။</p>
၄၄။	<p style="text-align: right;">خَاسِعَةً أَبْصَارُهُمْ تَرْهُقُهُمْ ذِلَّةٌ ذَٰلِكَ الْيَوْمِ الَّذِي كَانُوا يُوعَدُونَ ﴿۴۴﴾</p> <p>သူတို့၏ အမြင်များ ကျိုးလျက်၊ နှိမ်ခံရခြင်းသည် သူတို့အား ဖိစီးမှုရှိလတ္တံ့၊- ယင်းသည် သူတို့အား ကတိရှိသော နေ့ကာလ ဖြစ်၏။</p>